



ကညီတၢ်ပၢ်ဆၢပဲၤထီၣ်အနံၣ်(၇၀)မ့ၢ်နံၤ IKO ဘိးဘၣ်ရၢလီၤအတၢ်ထံၣ်တၢ်ဟံးသး

မ့ၢ်နံၤ- ၂၉/၁/၂၀၁၉

၁. ၂၀၁၉နံၣ်လၢယနူၤအါရံၤ(၃၁)သီအနံၤအံၤမ့ၢ်ကညီတၢ်ပၢ်ဆၢပဲၤထီၣ်(၇၀)ဝိတဝိအမ့ၢ်နံၤန့ၣ်လီၤ.လၢတၢ်န့ၣ်အယိဖဲမ့ၢ်နံၤဆၢကတီၢ်အံၤ, ပဲၤဟီၣ်ခိၣ်ဒီးဘၣ်ကညီကရၢ IKO ပဟ့ၣ်ထီၣ်တၢ်ယုးယီၣ်ဆူအဲၣ်ကလုာ်ကညီခိၣ်နီၤဒီးပုၤန့ၣ်ပုၤယီၤသီၣ်ဖူဖီကိးနီၤဂၤဒီးလၢအလုာ်ထီၣ်ကွၢ်အသး သမူလၢအထံကီၢ်ဒီးအပုၤကလုာ်ဂီၢ်တဖၣ်အအိၣ်န့ၣ်လီၤ.

၂. ပဲၤကညီဖိတဖၣ်ပယုထီၣ်ကညီကီၢ်လၢအအိၣ်ဒီးတၢ်ကဘၣ်စံၣ်ညီၣ်ပၤလီၤဘၣ်နီၢ်ကစၢ်အသးလၢလၢပဲၤပဲၤအဂီၢ်ဆူအဲၣ်ကလံးပဒိၣ်အအိၣ်န့ၣ် စးထီၣ်လၢအဲၣ်ကလံးပၤပဲၤကီၢ်ပယီၤအစၢ်ခါလံးလံးလံးန့ၣ်လီၤ.ကီၢ်ပယီၤဒီးန့ၣ်ဘၣ်တၢ်သဘူဝံၤအလီၢ်ခံပဲၤဒီးယုထီၣ်ကဒီးတၢ်ဂ့ၢ်တမံၤယီၤအံၤဆူ ပုၤန့ၣ်ဘၣ်ထံကီၢ်တၢ်စိကမိၤတဖၣ်လၢအမ့ၢ်ဝဲ(ဖဆပလ)ပဒိၣ်အအိၣ်န့ၣ်လီၤ.ဘၣ်ဆၣ်ဒီး(ဖဆပလ)ပဒိၣ်အံၤကဘၣ်ဘျါဘၣ်လီၤက့ၤဝဲထံဂျၢ်ကီၢ် သးအတၢ်ဂ့ၢ်ကိတဖၣ်အံၤလၢထံဂျၢ်ကီၢ်သးအကျါအကျဲန့ၣ်တမၤဝဲဒ်န့ၣ်ဘၣ်အမဲၣ်ညါ,ဖဲၤ၉၄၉နံၣ်လၢယနူၤအါရံၤ(၃၀)သီအနံၤန့ၣ်ဟဲထီၣ်ဒုးဒီး ဟံးန့ၢ်ဆူက့ၤဝဲ KNUကညီဒီကလုာ်စၢဖိၣ်ကရၢအလီၢ်ခါၣ်သးန့ၣ်လီၤ.ဖဲန့ၣ်ဝံၤတကတီၢ်ယီၤဖဲၤ၉၄၉နံၣ်လၢယနူၤအါရံၤ(၃၁)သီအနံၤန့ၣ်ဟဲထီၣ် ဒုးကဒီးဝဲ KNDO ကညီဒီကလုာ်ဂၤသးအဝဲလီၢ်ခိၣ်သ့ၣ်အယိကညီဖိတဖၣ်ဘၣ်စးထီၣ်ဒုးထီၣ်ဒုးထီၣ်ဒုးအဝဲလီၢ်က့ၤအဝဲသ့ၣ်အယိကညီဖိတဖၣ်ဖိၣ်စုကဝဲၤအတၢ် ပၢ်ဆၢအံၤဘၣ်စးထီၣ်ဟဲထီၣ်ဝဲအသးန့ၣ်လီၤ.

၃. ဖဲကညီတၢ်ပၢ်ဆၢစးထီၣ်သီသီအခါန့ၣ်ကညီဖိတဖၣ်အိၣ်ဒီးတၢ်သ့ၣ်ဆူၣ်သးဂဲၤလၢအတၢ်အဲၣ်အပုၤကလုာ်ဒီးအတၢ်သ့ၣ်ဆူၣ်သးဆူၣ်လၢထံ ဂျၢ်ကီၢ်သးဂ့ၢ်ဝိဒီးမၤသကိးတၢ်လၢတၢ်ယုတၢ်ဖိးအပုၤအယိပတၢ်ပၢ်ဆၢမၤနၢၤတၢ်အါမးန့ၣ်လီၤ.လၢတၢ်န့ၣ်အယိဖဲကညီတၢ်ပၢ်ဆၢပဲၤထီၣ်အနံၣ် (၇၀)ဆၢကတီၢ်မ့ၢ်မဆါတနံၤအံၤန့ၣ်,ပဲၤကညီဖိကိးဂၤဒီးမိပကသ့ၣ်ထီၣ်သကိးကဒီး၉၄၉တၢ်ပၢ်ဆၢအသးသဟီၣ်လၢပသးပုၤတက့ၢ်,န့ၣ်မ့ၢ်ပဲၤ ဝဲဟီၣ်ခိၣ်ဒီးဘၣ်ကညီကရၢ IKO ပတၢ်ဆိၣ်တခုထီၣ်လိာ်ပခံန့ၣ်လီၤ.

၄. လၢကညီတၢ်ပၢ်ဆၢအတၢ်လဲၤကျဲအနံၣ်(၇၀)ယံာ်ယံာ်ထၢထၢအတီၢ်ပုၤအံၤ,တၢ်လၢပမၤနၢၤတၢ်ဒိၣ်ဒိၣ်မ့ၢ်မ့ၢ်အိၣ်ဝဲအသိးတၢ်လၢပဘၣ်တူၢ် ယၣ်ကွၢ်တၢ်ဂ့ၢ်ဒိၣ်ဒိၣ်မ့ၢ်မ့ၢ်တဖၣ်အိၣ်ဝဲဒ်စ့ၢ်ကိးန့ၣ်လီၤ.ပတၢ်ပၢ်ဆၢအတၢ်လဲၤခိဖျိတဖၣ်အံၤကဲထီၣ်က့ၤဝဲတၢ်တၢ်မၤလိလုာ်ဒိၣ်ပုၤဒိၣ်လၢပက ညီတၢ်ပၢ်ဆၢဖိတဖၣ်အဂီၢ်,မ့ၢ်ဒ်သိးပကဟံးန့ၢ်တၢ်မၤလိလၢပတၢ်လဲၤခိဖျိတဖၣ်အံၤအအိၣ်,ဒီးပသုတမၤကမၣ်ကဒီးတၢ်ဂ့ၢ်တဖၣ်န့ၣ်ခံဘျီတဘျီ လၢၤတဂ့ၢ်အဂီၢ်န့ၣ်လီၤ.ဒ်န့ၣ်အသိးပကဘၣ်ဟံးန့ၢ်တၢ်အိၣ်အတဲာ်လၢအပုၤကွၢ်ပတၢ်မၤနၢၤတဖၣ်အအိၣ်,ဒီးပကဘၣ်ဆဲးကူၣ်ထီၣ်ဖးလီၤမၤဂ့ၢ် ထီၣ်ကဒီးအံၤဆူညါခိၣ်လၢပတၢ်ပၢ်ဆၢကမၤနၢၤတၢ်အဂီၢ်,ဒီးပကလဲၤတ့ၢ်ဘၣ်ဆူပဖိတၢ်တစုကသ့အဂီၢ်တက့ၢ်,န့ၣ်မ့ၢ်ပဲၤဟီၣ်ခိၣ်ဒီးဘၣ်ကညီက ရၢ IKO ပတၢ်ဟ့ၣ်ကူၣ်န့ၣ်လီၤ.

၅. ကညီတၢ်ပၢ်ဆၢအတၢ်ကရၢကရိအံၤမၤတ့ၢ်ဝဲတၢ်အိၣ်ဖိၣ်ဝဲသကိးတၢ်ဒီးပယီၤပဒိၣ်(လၢအပၤဘၣ်တၢ်စိၤဘၣ်တစိၤ)ဘၣ်ယးဒီးထံလီၢ်ကီၢ်ပုၤ တၢ်မ့ၢ်တၢ်ခုၣ်အတၢ်ဂ့ၢ်န့ၣ်တုၤခဲအံၤအိၣ်လံဝဲ(၆)ဘျီလံန့ၣ်လီၤ.ဘၣ်ဆၣ်ပထံၣ်ဘၣ်လၢပယီၤပဒိၣ်တဖၣ်အံၤတအိၣ်ဒီးတၢ်ဟံးသးအမ့ၢ်အတီၢ်လၢ တၢ်ကဒီးန့ၣ်ဘၣ်ထံလီၢ်ကီၢ်ပုၤတၢ်မ့ၢ်တၢ်ခုၣ်အဂီၢ်ဘၣ်.မ့ၢ်မ့ၢ်တခိသ့န့ၣ်ဝဲတၢ်ကတိၤသကိးထံလီၢ်ကီၢ်ပုၤတၢ်မ့ၢ်တၢ်ခုၣ်အတၢ်ရဲၣ်တၢ်ကျဲၤအံၤလၢက ဒီးန့ၣ်ဘၣ်ဝဲတၢ်အထိးနါလၢအတၢ်ပတၢ်ပြးဂ့ၢ်ဝိဒီးအသုးဂ့ၢ်ဝိတၢ်တီၢ်ကျဲၤတဖၣ်ကလၢထီၣ်ပဲၤထီၣ်ဝဲအဂီၢ်ခိၣ်န့ၣ်လီၤ.တကီၢ်ခါဆၢကတီၢ်ခဲအံၤစ့ၢ် ကိးတၢ်ဝဲသကိးထံလီၢ်ကီၢ်ပုၤတၢ်မ့ၢ်တၢ်ခုၣ်အတၢ်ရဲၣ်တၢ်ကျဲၤအံၤလဲၤဆူညါခိၣ်တန့ၢ်လၢၤ,က့ၤဆူလီၢ်ခံခိၣ်တန့ၢ်လၢၤ,အိၣ်ကတၢ်ထီယာ်အသး လၢတၢ်တီၤလီၤန့ၣ်လီၤ.ဖဲၤ၂၀၁၈နံၣ်လၢဒ်ၤဝဲဘၣ်(၂၁)သီအနံၤ,ပယီၤသုးမ့ၢ်ဒိၣ်အလံာ်ဘိးဘၣ်ရၢလီၤအပုၤန့ၣ်စံးဝဲ-တၢ်ကပတုာ်ယာ်တၢ်ဒုးတၢ် ယၢအတၢ်ရဲၣ်တၢ်ကျဲၤ(၄)လၢလၢသုးလီၢ်ကဝီၤဒိၣ်(စစ်တိုင်း)(၅)ကဝီၤအပုၤန့ၣ်လီၤ.အတၢ်ဟံးသးမ့ၢ်အိၣ်နီၢ်နီၢ်လၢထံလီၢ်ကီၢ်ပုၤတၢ်မ့ၢ်တၢ်ခုၣ် အဂီၢ်န့ၣ်.ကြၢးလၢတၢ်ကဘၣ်ဆိပတုာ်ကွၢ်တၢ်ဒုးတၢ်ယၢလၢထံကီၢ်ဒီးတဘျီညါအပတီၢ်န့ၣ်လီၤ.တကြၢးလၢတၢ်ကဘၣ်ပၢ်ပနီၣ်လီၤဆိယာ်ဝဲဟီၣ် ကဝီၤအဒုၣ်အဆၢဒ်န့ၣ်ဘၣ်.တၢ်ထုးထီၣ်တၢ်ကလုာ်လၢကဆိပတုာ်ယာ်တၢ်ဒုးတၢ်ယၢလၢအအိၣ်ဒီးတၢ်ဟံးပနီၣ်ယာ်လီၢ်ကဝီၤအဒုၣ်အဆၢဒ်အံၤ တကလုာ်န့ၣ်,မ့ၢ်ဒ်ပယီၤသုးအတၢ်ကူၣ်တရဲးထုးလီၤဖးတၢ်,ဒီးကရၢကရိမၤလီၤဖးကွၢ်တၢ်လၢကလုာ်န့ၣ်တဖုဒီးတဖုအဘၣ်စၢၤအတၢ်ကူၣ်တ ရဲးအကျဲဒ်သိးလၢညါခါမၤညီနီၢ်တ့ၢ်ဝဲအသိးန့ၣ်,မ့ၢ်ဝဲပ IKO အတၢ်ထံၣ်န့ၣ်လီၤ.

၆. ပသ့ၣ်ညါဘၣ်လၢ-ဖဲ ၇/၁/၂၀၁၉ အနံၤန့ၣ်ကီၢ်ခိၣ်ဝဲၤဒၢးပှၤကတိၤတၢ်ပၤစံးဝဲ-ကီၢ်ပယီၤကီၢ်ခိၣ်ဝဲၤဒၢးန့ၣ်လီၤဝဲလၢတၢ်ကဘၣ်ထီၣ်ဒုးမၤသ
ဘျံးက့ၤရခၢၣ်အသုးမ့ၢ်(AA)န့ၣ်လီၤ.တၢ်ကဘၣ်ဘျီလီၤဘၣ်က့ၤထံၣ်ကီၢ်သးအတၢ်ဂ့ၢ်ကီၢ်လၢတၢ်ကတိၤသကိးတၢ်လၢထံၣ်ကီၢ်သးအလီၢ်,တၢ်မ့ၢ်
မၤအီၤလၢတၢ်ဒုးတၢ်ယၢအကျဲၣ်အံၤန့ၣ်,ထံၣ်ကီၢ်သးအတၢ်ဂ့ၢ်ကီၢ်တဖၣ်အံၤတဝံၤလၢၤဝဲနီတဘျီဘၣ်အမဲၣ်ညါကကဲထီၣ်ဝဲတၢ်နီးတၢ်ဘျးဒီးတၢ်
မၤတံၢ်တၢ်လၢတကီၢ်ခါတၢ်ဝဲသကိးတၢ်မ့ၢ်တၢ်ခုၣ်အတၢ်ရဲၣ်တၢ်ကျဲၤအဂီၢ်န့ၣ်လီၤ. NLD ပဒိၣ်ထုးထီၣ်န့ၣ်လီၤတၢ်ကလုၢ်ဒ်အံၤန့ၣ်မ့ၢ်တၢ်ဒုး
န့ၣ်ဖျါထီၣ်ဝဲ NLD ပဒိၣ်အတၢ်ပၢ်သးနီၢ်နီၢ်ဒီးအသ့ၣ်ကံၢ်သးလဲပူၤအတၢ်အိၣ်ဖျါထီၣ်နီၢ်နီၢ်လၢအမ့ၢ်ဝဲဒၣ်-အဝဲသ့ၣ်ကၤဘၢယၢ်အသးလၢဒံၣ်မိၣ်
မြိၣ်စံၣ်လၢအချၢ,မ့ၢ်မ့ၢ်လၢအသ့ၣ်ကံၢ်အသးလဲပူၤတခီန့ၣ်အိၣ်ဒီးကလုၢ်ဒ်စိသန့အသးသဟီၣ်အဂ့ၢ်, IKO ထံၣ်ဝဲဒ်န့ၣ်လီၤ.

၇. နံၣ်(၇၀)ကညီတၢ်ပၢ်ဆၢအတၢ်လဲၤခီဖျိအပူၤပထံၣ်ဘၣ်,မ့ၢ်လၢပယီၤပဒိၣ်တဖၣ်အတၢ်ကူၣ်တရံးကွဲၣ်လွဲၣ်န့ၢ်တၢ်,ကရၢကရိထုးလီၤဖးတၢ်ဒီး
ဟ့ၣ်တၢ်ခွဲးတၢ်ယၢအယိ,လၢပကညီတၢ်ပၢ်ဆၢအပူၤမ့ၢ်ဂ့ၤ,လၢကလုၢ်ဒ်သိၣ်မ့ၢ်တၢ်ကရၢကရိအပူၤမ့ၢ်ဂ့ၤ,တၢ်လီၤမ့ၢ်လီၤဖးတၢ်ဘၣ်ဒိဘၣ်ထံး
အိၣ်ထီၣ်တ့ၢ်ဝဲဒၣ်န့ၣ်လီၤ.လၢတၢ်န့ၣ်အယိကညီတၢ်ကရၢကရိလၢအထုးလီၤဖးကွံၢ်သးတဖၣ်ကြၢးထီၣ်ယုဘၣ်လိာ်က့ၤသး,ဒီးပၢ်ဖျိထီၣ်သး
အိၣ်က့ၤတဖုယိဒ်လၢညါခါအသိး. ကလုၢ်ဒ်တၢ်ပၢ်ဆၢအတၢ်ကရၢကရိတဖၣ်ကြၢးလၢဘၣ်ဖိၣ်လိာ်အစုဒီးတၢ်ပိၣ်မၤသကိးတၢ်တပူၤယီၤန့ၣ်မ့ၢ်
တၢ်အရ့ဒိၣ်လၢတၢ်ကဘၣ်မၤအီၤန့ၣ်လီၤ.ဒ်သိးပကလဲၤတုၤပဝဲဆူကညီတၢ်ပၢ်ဆၢအတၢ်ပညိၣ်ဖိတၢ်လၢအမ့ၢ်ဝဲ “ကလုၢ်ဒ်တဖုဒီးတဖုက
ဘၣ်အိၣ်ဒီးအတၢ်ခွဲးတၢ်ယၢလၢအထဲသိးတုၤသိးလိာ်သး,တၢ်ကသ့ၣ်ထီၣ်ဖဲၣ်ဒြၢၣ်ကီၢ်စၢဖျိၣ်လၢအအိၣ်ဒီးတၢ်စံၣ်ညီၣ်ပၤလီၤဘၣ်နီၢ်ကစၢ်အသး”
အဂီၢ်မိပသ့တဟ့ၣ်အယၢတဂ့ၤ,မိပကအိၣ်ဒီးတၢ်ပၢ်သးစွံကတုၤ,ဒုးထီၣ်ဒါသကိးတၢ်ယုၣ်ဒီးကညီတၢ်ပၢ်ဆၢဖိတဖၣ်တုၤဆူတၢ်မၤန့ၢ်ဖိတၢ်တစု
တက့ၢ်န့ၣ်မ့ၢ်ပဝဲဒၣ် IKO အတၢ်ပၢ်သးန့ၣ်လီၤ.

ပၤဆၢတၢ်ကမံတံၢ်
IKO ဟီၣ်ခိၣ်ဒီးဘျီကညီကရၢ

- Media Contacts:**
- 1. Saw Nicky (Karen & English) + 61 612 382 4782
 - 2. Saw Kyaw Win (Karen & Burmese) + 61 469 735 441
 - 3. Naw Htoo Khu Hsar Say (English & Karen) + 4411 4249 828